



အထွေ ။ အ ဖုန် ။
သျိုးမာရေးနှင့်

တာဝါရေချုမ်းစင်

တစ်

ဘဏ္ဍာန်လာတည်းအဖွဲ့က စုစည်းတင်ဆက်သည်။
အမြဲပြန်ဝေသည်။

စာပေရေချမ်းစင်

မာတိကာ

စဉ်	အကြောင်းအရာ	စာရေးသူ	စာမျက်နှာ
၁။	ကျွန်းမာရေး	ဓမ္မာစရိယလွှမ်းအောင်	J
၂။	အရသာ (၆) ပါး အကျိုးအပြစ်များ	ကျွန်းမာရေးဝန်ကြီးဌာန	၁၁
၃။	နှေ့လယ်စာစားပြီး တစ်ရေးအိပ်သင့် မအိပ်သင့်	ကြည်လွင်မြင့် (မူဖြာ)	၁၄
၄။	အပန်းဖြေအနားယူ တတ်ရေး	သစ်လုပ်ငန်းရွှေဘော်	၁၉
၅။	ခါးနာကုဖွယ် လမ်းပါးသွယ်	ပါမောက္ခ ဒေါက်တာမြှုသိန်းဟန် (အထွေထွေခဲ့စိတ် အထူးကုဆရာဝန်ကြီး)	J၀

(J)

စာပေရေချမ်းစင်

အရောဂျာ ပရမာ လာဘာ
 . . . ဟူသော ဘုရားဟောတရား
 တော်နှင့် အညီ ကျွန်းမာရေး
 လာသံကြီးကို လက်ကိုင်ရရှိထား
 မှုသာလျှင် လူဘဝ ရကျိုးနှင်ပေ
 မည်။ ကျွန်းမာရေးနှင့် လျှော်ညီစွာ
 ပြုမှုနေထိုင်တတ်ပါမှ မှန်မြတ်
 လှသော ထိုလာသံကြီးကို ရရှိနိုင်
 ပေမည်။

မိမိတို့နေထိုင် ရာအိမ်ကို
 ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပြုပြင်
 (က) လေကောင်းလေသန့်ကို
 ရှုံးကြပါ။

(ဂ) ရေကောင်းရေသန့်ကို



နေထိုင်ခြင်းမရှိပါက ထိုအဆောက်
 အအုံသည် မကြာမိ ပျက်စီးယိုယွင်း
 သွားတတ်သကဲ့သို့ အိမ်နှင့်တူသော
 ခန္ဓာကိုယ်ကို ကျွန်းမာမှုအတွက်
 ဝရှုမပြုဘဲနေပါက တဖြည်းဖြည်း
 ချို့တဲ့လာကာ စိတ်၏ဆင်းရောင်း၊
 ကိုယ်၏ဆင်းရောင်းများကို ကြံ့တွေ့
 ခံစားရလိမ့်မည်။

သောက်ပါ။
 (က) ကျွန်းမာစေမည် အစား
 အစာမျိုးကို စားပါ။
 (ဂ) အိပ်ရေးဝအောင် အိပ်ပါ။
 (ဃ) ကျွန်းမာရေးနှင့်ညီညွှတ်စွာ
 ဝတ်စားဆင်ယင်ပါ။
 (င) ကိုယ် ခန္ဓာအနေ အထား
 မှန်ကန်အောင်နေပါ။

- (၂) ကူရိယာပုတ် မျှတအောင် ရသည်။ ခန္ဓာကိုယ်တွင်းသို့ ရှာဖွင့်လိုက်သောလေသည် သန့်ရှင်းစင်ကြော်မှ ကျန်းမာရေးအတွက် အကျိုးအာနိသင် ထိရောက်နိုင်သည်။ ခန္ဓာကိုယ်အတွင်းရှိ အဆုတ်ပါသည် အောက်ဆီဂျင်ကိုသာ အလိုရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့ သည် လေကောင်း လေသနကိုသာ အခါဝိသိမ်း အလိုရှိအပ်ပေသည်။
- (၃) သင့်တင့်စွာ နေရာ်ခြဲ့ခံပါ။

ကျန်းမာမှုရစေရန် ထိုကျင့်စဉ် များအတိုင်း ဆောင်ရွက်ဖို့ရာ အဘယ်ကြောင့် အရေးကြီးသည်ကို တစ်ခုစီ စစ်ဆေးကြပါမို့။

(၁) လေကောင်းလေသန ရှားခြင်း

လူအသက်ရှင်နေမှုအတွက် မိနစ်စက္ကန့်မလပ် အရေးတကြီး လိုအပ်သောအရာမှာ လေပြော သည်။ အသက်နှင့်ခန္ဓာ တည်မြောက်ရန် ခန္ဓာကိုယ်တွင်းရှိ သွေးတို့၏ လုညွှန်ပတ်သွားလာမှုကို လေက များစွာကူညီထောက်ပံ့



လိုက်သောလေသည် သန့်ရှင်းစင်ကြော်မှ ကျန်းမာရေးအတွက် အကျိုးအာနိသင် ထိရောက်နိုင်သည်။ ခန္ဓာကိုယ်အတွင်းရှိ အဆုတ်ပါသည် အောက်ဆီဂျင်ကိုသာ အလိုရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့ သည် လေကောင်း လေသနကိုသာ အခါဝိသိမ်း အလိုရှိအပ်ပေသည်။

အချို့က လေစိမ်းတိုက်လျှင် နေထိုင်မကောင်းသည်ဟုယူဆကာ အိမ်တံ့ခါးများ ပိတ်ဆိုနေလေ့ရှိကြသည်။ ညစ်ပတ်သောအိမ်နှင့် ကျဉ်းမြောင်းသောအခန်းများထဲရှိ ညစ်ညမ်းသောလေသည်သာလျှင် လူတို့ကို အန္တရာယ်ဖြစ်စေသည်။ လေကောင်းလေသနသည် မည်သည့်အခါမျှ ရောဂါအန္တရာယ်ကို မဖြစ်စေနိုင်ပေ။ နေအိမ် အဆောက်အအုပ်တွင်၌ လေကောင်းလေသနကို ပို့မို့ရှု လိုအပ်ပေသည်။ ကိုယ်ကို နွေးနေအောင် လုခြံစွာ စောင်ခြုံထားလျှင် တံခါးဖွင့်၍ အိမ်စက်နိုင်သည်။

လေကိုရှားခြင်းလျှင် နှာခေါင်းမှာသာ ရှားခြင်းသင့်သည်။ သို့မှာသာ

လေသည် ပူဇ္ဈိုး၍ နှာခေါင်းထဲ
တွင်ရှိသော အမွှားနှကလေးများ
ကလည်း လေထဲတွင်ပါသော ဖုန်များ
ကို အဆုတ်အတွင်းသို့ ဝင်မသွား
စေရန် စစ်ကာ တားဆီးထားနိုင်
သည်။ ပါးစပ်နှင့် အသက်ရှာလျှင်
အတွင်းနှာပေါက်နှင့် လည်ချောင်း
အကြားရှိ အမြေးရောင်တတ်သည်။
ဤသို့ အမြေးရောင်ခြင်းဖြင့်
ကျန်းမာရေးချွတ်ယွင်းတတ်သည်။
ကလေးသူငယ်များ၌ လည်ချောင်နာ
၍ ဖျားနာခြင်း စသည့်ရောဂါမျိုး
မှာ ထိုကဲသို့ အမြေးရောင်ရာမှ
စတင်ဖြစ်ပွားတတ်သည်။

လေကောင်းလေသန် ကို
အများဆုံးရရှိနိုင်စေရန် အိမ်ပြင်ပ
များတွင် နေနိုင်သမျှ နေသင့်သည်။
သန့်ရှင်းစင်ကြယ်သော လေကို
ရှာရခြင်းအားဖြင့် ရောဂါပေါင်း
များစွာတို့ကို ပျောက်ကင်းစေ
နိုင်သည်။ ယခုခေတ်အခါ အဆုတ်
နှင့်ဆိုင်သော ရောဂါများကို ကုသရာ
၌ ဆရာဝန်တို့သည် လေကောင်း
လေသနရရှိရန်ကို ဦးစွာအရေးထား
ကြရာ အချို့လူနာများကို အိမ်ပြင်၌
ပင် အိပ်စက်ခိုင်းသည်။ လေကောင်း
လေသနကား လူတို့၏ ကျန်းမာရေး
အတွက် အဖိုးတို့က်တန်သလောက်
အချိန်အခါမရေး ရလွယ်ပေသည်။

(၂) ရေကောင်းရေသနကို သောက် ခြင်း

လူ၏ခန္ဓာကိုယ်သည် အစိုင်
အခဲအနေမျိုးဖြစ်တည်သော ပုံပန်း
သဏ္ဌာန်ရှိသော်လည်း ခန္ဓာကိုယ်ကို
ခွဲခြားစိစစ် ကြည့်ရှုလိုက်လျှင် (၄)
ပုံ (၃) ပုံမှာ ရေဖြစ်သည်။ ခန္ဓာ
ကိုယ်အတွင်းရှိ သွေးများ မှန်ကန်စွာ
လှည့်ပတ်သွားလာနိုင်ရန် ရော၏
ကြည့်ထောက်ပုံမှုကို လိုလေသည်။
ထိုပြင် ကိုယ်တွင်းမှ အညစ်အကြေး
တို့ကို အဆုတ်၊ ကျောက်ကပ်၊
အရေပြားများမှတစ်ဆင့် ခွား
စသည့်တို့အဖြစ်ဖြင့် ကိုယ်၏အပြင်
ဘက်သို့ ထုတ်ရလေသည်။ ဤသို့
ဖြင့် ကိုယ်တွင်း၌ ဆေးကြာ



သန့်ရှင်းစေ၍ သွေး အသွားအလာ
ကောင်းမွန်စေရန်အတွက် ရေကို
များစွာသောက်ပေးရန်လိုသည်။
ရေကို အချိန်အခါမရေး လိုက်၍
အနည်းဆုံး တစ်နေ့လျှင် ရေ (၆)

ဖန်ခွက်ခန့်မျှကုန်အောင် သောက် သင့်ပေသည်။ နံနက်စာ မစားမီ (၁) ဖန်ခွက်၊ နံနက်စာနှင့် နေ့လယ် စာအတွင်း (၂) ဖန်ခွက်၊ နေ့လည် စာနှင့်ညစာအတွင်း (၃) ဖန်ခွက်၊ ညအတိုင်ရာမဝင်မီ (၄) ဖန်ခွက် သောက် သင့် သည်။ အစာစား နေစဉ် ရေသာက်လျင် ရော်နှင့် အစာကို ရော်မျိုးမချေရန် သတိ ထားရပေမည်။ အစာကို ညက် ညက်ဝါး၍ မျိုးခြားမှသာ ရေ သာက်သင့်သည်။ ရော်နှင့်အစာ ရော်မျိုးချေလျင် အစာမကြေ ဖြစ် တတ်သည်။ ဤသို့ကျန်းမာမှု အတွက် အရေးပါအရာရောက် သောရေမှာလည်း တန်ဖိုးကြီးစွာ ပေး၍ ဝယ်ယူရသည်မဟုတ်ဘ အလွယ် တကူရရှိနိုင် လေရာ အသုံးပြုရာ၌ ဝရှတစိုက်ပြုတတ် လျင် ထိရောက်သော အကျိုး ကျေးဇူးကို ရရှိနိုင်သည်။

(၃) ကျန်းမာရ် အင်အားဖြစ် စေမည့် အစားအစာတို့ကို စားခြင်း

အင်ဂျင်စက်တို့ကို ထင်းမီးသွေး၊ ဆီတို့ဖြင့် အားဖြစ်စေ၍

မောင်းနှင့်ရွှေလျားစေရသကဲ့သို့ အစားအစာဖြင့် လူတို့၏ကိုယ်ခန္ဓာ ကြီးကိုလည်း အားဖြစ်စေ၍ လူပုံရှား သွားလာစေနိုင်သည်။ နေ့စဉ်နှင့် အမျှ လူပုံရှားသွားသောအင်အား များကို ဖြည့်တင်းပေးရန်အတွက် အစားအစာများကို စားသောက် ပေးရသည်။

ကိုယ်ခန္ဓာကြီး နွှမ်းနယ် ခွေထိုင်ခြင်းမရှိဘဲ အားအင်ပြည့်ဖြီး စေရန် အစာများစားသောက်ကြ ရာ၌ အချိန်အခါနှင့် ချင့်ချိန်ကာ အတိုင်းအဆမှန်မှန် မပို့မလို



စားသွားနိုင်မှ အကောင်းဆုံးဖြစ် သည်။ စားသင့်သည်ထက် ပိုမိုစား လျင် အစာချေချက်ရသော ကိုယ် အကိုယ် လူပုံသင့်သည်ထက် ပိုမိုလုပ်ရသဖြင့် မအိမသာ ဖြစ် တတ်သည်။ ထို့ပြင် အလုပ်ကိစ္စ

များလွန်းလှသည်ဆိုကာ အဆာလွန်
မခံသင့်ချေ။ ဝလာလျှင် အလူပျက်
မည်စိုး၍ အစာလျှော့စားသော
မိန်းကလေးမျိုးသည် အားအင်ချည့်
နဲ့ရောဂါထဲပြော၍ ကျွန်းမာရေးကို
ထိခိုက်သဖြင့် လှပတင့်တယ်မှုကို
မရရှိတော့ဘဲ ပျော်ခွဲငွှေ့မှုလည်း
လက်လွတ်သွားရတတ်သည်။

အချိန်မှုန်မထားဘဲ စားချင်
သည်အခါ စားတတ်သည့်အလေ့
အကျင့်မျိုးကိုလည်း မမွေးသင့်ပေါ်။
အဘယ်ကြောင့်ဆိုသော် အစာအိမ်
ကို နားသင့်သည့်အခါတွင် အနား
မပေး၊ အချိန်မရွေး အလုပ်လုပ်
ခိုင်းသည်နှင့် တူသောကြောင့်



လုပ်ငန်းစဉ်ကို မမှုန်မကန် ဖြစ်
အောင်ပြုသဖြင့် အစာကြေချက်
ခြင်းကို ထိခိုက်စေသည်။

အစာစားသည့်အခါ ဝမ်းပြည့်
ရန်သာ ပစာနမထားဘဲ အသွေး၊
အသား၊ အနိုး၊ အကြောအခြင်တိုကို
သန်စွမ်းစေမည့် အစားအစာမျိုးကို
စိစစ်စားသောက် သင့်လေသည်။
အချို့ရောဂါရိသူများသည် ဓာတ်စာ
များကို ချင့်ချိန် စားသောက်ခြင်း
ဖြင့်ပင် ရောဂါများ သက်သာ
ပျောက်ကင်းစေနိုင်သည်။

လူတို့စားသုံးရန် သင့်လျော်
သော အစာများကား လတ်ဆတ်
သော ဟင်းသီးဟင်းရွက်နှင့် စွားနှီး
ဖြစ်၏။ မချက်ပြုတ်ရာဘဲ အစိမ်းစား
နိုင်သော ဟင်းသီးဟင်းရွက်များမှာ
ပိုမိုကောင်းမွန်သည်။ စွားနှီးမှာ
လူတို့နှင့် သင့်လျော်၍ အထူး
သဖြင့် ထုတ်ရွယ်သူများနှင့် သက်ကြီး
ရွယ်ရင့်တို့အဖြို့ သာလွန်ကောင်းမွန်
သည်။ လက်ဖက်ရည် ကော်ဖီ
စသည်တိုကို များစွာမသောက်သင့်
ချေ။ ကလေးသူငယ်များအား မ
တိုက်ဘဲနေလျှင် ပို၍ကောင်းသည်။
အခါးအိုး အဆိမ့်အကြော်အလေ့
များကား အစာကြေချာ၍ များစွာ
စားသုံးရန် မသင့်လျော်ချေ။
ဆေးလိပ်နှင့် အရက်တို့သည်
ကျွန်းမာရေး၏ အန္တရာယ်ကြီးများပင်
ဖြစ်ချေသည်။

အစာစားသည့်အခါ အလျင်
စလို မစားဘဲ ဖြည်းနေးစွာ အစာကို
ကြော်အောင်ဝါး၍ စားသင့်



သည်။ သို့မှာသာ အစာကြော်ရန်
အကူအညီပေးသည်။ အစာစား
လျင် ပါးစပ်အတွင်းမှ ထွက်လာ
သော အစီရည်ကို ကောင်းမွန်စွာ
ရရှိ၍ အစာအိမ်ကို အလျင်မများ
စေဘဲ အလွယ်တကူ ကြော်နိုင်
စေသည်။ ထိုပြင် သွားများကိုလည်း
ကောင်းစွာ အလျင် ပေးနိုင် စေ
သည်။ သွားများအသုံးပြုရန်ည်း
လျင် လျင်မြန်စွာဆွေး၍ ဒုက္ခ
ပေးတတ်သည်။ “ဝမ်းတစ်လုံး
ကောင်း ခေါင်းမခဲ့” ဆိုသည့် ဆိုရိုး
စကားအတိုင်း အစားအသောက်ကို
သင့်မြတ်စွာချိန်ဆ၍ စားသုံး
သွားနိုင်လျင် အနာရောဂါကင်းရှင်း
၍ ကျန်းမာခြင်းဖြစ်စေနိုင်သည်။

(၄) အိပ်ရေးဝေအောင် အိပ်ခြင်း

လန်းဆန်းကြည်လင် ခြင်ပွဲစွာ
အလုပ်လုပ်လိုလျင် အိပ်ရေးဝေအောင်
အိပ်သင့်သည်။ လူ၏ ကိုယ်ခန္ဓာ
စက်ယန္ဓရားကြီးကို အလျင်ပြီးသည်
အခါ ပုပ်နားအိပ်စက်ခွင့် ပေးရလေ
သည်။ ပုပ်နားခွင့် ကောင်းစွာ မရှိခဲ့
လျင် ချွတ်ယွင်းချက်များ ရှိလာကာ
လူ၏ကျန်းမာရေးကို ထိခိုက်စေ
သည်။

အရွယ်ရောက်ပြီးသော လူတိုင်း
တစ်နေ့လျင် (၈) နာရီခန့် အိပ်စက်
သင့်၍ ကလေးသူငယ်နှင့် လူအိုး
များမှာ အချိန်ပိုမို၍ အိပ်စက်သင့်



ပေသည်။ အိပ်စက် မည့်ဆဲဆဲတွင်
စိတ်ပူပန်စရာအကြောင်း ကိစ္စ
ဟူသမျှကို ဖျောက်ဖျောက်ပစ်လိုက်၍
အိပ်ရာဝင်သင့်လေသည်။ အိပ်ရေး
ဝလျင် ဦးနှောက်ရှင်း၍ ဉာဏ်
ပွဲငဲလင်းကာ ကြံတိုင်းအောင် တတ်
ပေသည်။ နေ့လယ်နေ့ခ်င်းဖက်များ

၌ တစ်ရေးမူအိပ်စက်ခွင့် ရနိုင်လျှင်
ကောင်းသည်။ အိပ်စက်ခွင့်မရလျှင်
(၁၅) မိနစ်ခန့် ပက်လက်လှန်ကာ
တစ်ကိုယ်လုံးရှိ ကြွက်သားတို့ကို
လျှော့ပြီး ဌီမ်းသက်စွာ မျက်စိမ့်တ်
နေပါလေ။ ထိုကဲ့သို့ ခေတ္တမှု
အနားယူလိုက်ရခြင်းသည် မည်မျှ
လောက် လူကို အင်အားပြည့်တင်း
ဖျက်လတ်သွက်လက်လာစေသည်
ကို လက်တွေ့စမ်းသပ်ကြည့်က
ကောင်းစွာသိနိုင်သည်။

(၅) ကျန်းမာရေးနှင့် ညီညွတ်စွာ ဝတ်စား ဆင်ယင်ခြင်း

အဝတ် အစားများကို ရာသီ
ဥတုနှင့် အချိန်အခါအလိုက်
ဝတ်စားဆင် ယင် သင့် သည်။
ချမ်းအေးသောရာသီ၌ ထူထော် နေး



သော အဝတ်များကို ဝတ်ဆင်သင့်
၍ လေအေးမည် မျှပင် တို့က်
သော်လည်း ကိုယ်မှာ လုပ်ခြုံဖော်နေးနေ

လျှင် များနာခြင်းမဖြစ်နိုင်ပေ။
ပူဇ္ဈိုက်သည့်ရာသီဥတုတွင် ပေါ့ပါး
၍ လေဝင်နိုင်သည့် အဝတ်များကို
ဝတ်ဆင်သင့်သည်။

လူ၏အဆုတ်သည် အသက်
ရှာသည့်အခါ နှစ်လက်မခန့် ကား၍၍
ထွက်လာပြီးလျှင် အဆုတ်မှာ ခါးပိုင်း
အထိရောက်သည်။ ထို့ကြောင့်
ကျပ်တည်းကျဉ်းမြောင်းသော
အဝတ် ကို မဝတ် ဆင် သင့် ဘဲ
ခြောင်ချိသက်သာသည့် အဝတ်များ
ကို ဝတ်ဆင်သင့်သည်။ သို့သာလျှင်
အသက် လွှတ် လပ်စွာ ရှာနိုင်၍၍
ကိုယ်ခန္ဓာအတွင်းရှိ သွေးများ
ကောင်းမွန်စွာ လှည့်လည်သွားလာ
နိုင်ပေမည်။

အဝတ် များကို သန့်ပြန်
သပ်ရပ်စွာ ဝတ်ဆင်သင့်သည်။
ဝတ်ပြီးသားအဝတ်များကို ကြမ်း
ပေါ်ချိစုံပုံ၍ မထားသင့်ဘဲ လေ
သလပ်ခံထားသင့်သည်။ လျှော်ဖွံ့
ရန် မလွှယ်ကူသော အဝတ်များကို
မကြောခကာ နေရောင်ပြေးရသည်။

ခြေချောင်းကလေးများကို
တွေ့နှုတ်စေသောဖိန်ပုံးကို မစီး
သင့်ချော့ အချို့ ခေတ်ဆန်ချင်သူ
အများသမီးကလေးများသည် ခုံမြင့်
လွှန်းသောဖိန်ပုံးများစီးမှ နကိုင်း

ထွက်သည်ဟု ယူဆ၍ ထိနိန်မျိုး
ကို စီးလေ့ရှိကြသည်။ ထိနိန်မျိုး
မီးလျင် သွားပံ့လာပုံ ဟန်ပန်အမှု
အရာ ပျက်စီး၍ ကိုယ်ခန္ဓာ၏
အလေးချိန်ကို ထမ်းထားရသော
ခြေထောက်များ၏ အနေအထား
ပျက်ပြားစေသဖြင့် ကျွန်းမာရေး
ဖက်မှ ကြည့်လျင် မသင့်လျဉ်ပေါ်။

(၆) ကိုယ်ခန္ဓာအနေအထား မှန်ကြိခြင်း

ခေါင်းမေ့၍ ရင်ကော့ကာ
တင့် တယ် ဖျတ်လတ်စွာ လမ်း
လျောက်လာသူတစ်ဦးကို အများက
ပင် ဂရာထား၍ ကြည့်မိကြပေမည်။
ထိကဲသို့ လမ်းလျောက်တတ်သူ
သည် မြင်ရသူများ၏မျက်စိတွင်
ခန့်ညားတင့် တယ်သည်သာမက
တိမိရောဂါစသည့် ဝေဒနာမျိုးတို့
လည်း သူအား လွှာယ်ကူစွာ မကပ်
ရောက်နိုင်ပေါ်။ ထိုင်သည့်အခါတွင်
ဖြစ်စေ ရပ်နေသည့်အခါတွင်ဖြစ်
စေ လေကို မှန်မှန်ရှု၍သွင်းနိုင်စေ
ရမည်ဖြစ်၍ အသက်မှန်မှန်ရှုနိုင်
မည့်အနေအထားမျိုးရှုရန် လိုသည်။
ကိုယ်ခန္ဓာကို တည့်မတ်စွာ မထား
သူ၏ အဆုတ်စသည့်အကိုဘို့မှာ
ပွုင့်ကားသင့်သလောက် မပွုင့်ကား
ဘဲ နေသားတကျမရှိနိုင်သော

ကြောင့် အဆုတ်နှင့် ဆိုင်သည်
ရောဂါများ စွဲကပ်တတ်သည်။
ကိုယ်ခန္ဓာကို ခါးနှင့် ဒုးတို့၌သာ
ကွေးညွတ်သင့်လေသည်။ လမ်း
လျောက်သည့်အခါတွင် ခေါင်းပေါ်
၌ တစ်စုံတစ်ခု ရွှေကုသ္ခားရသကဲ့သို့
ခေါင်းကို မတ်မတ်ထားကာ လက်
ပြင်ကိုဖြန့်လျက် ရဲ့တည်ကြည့်စွာ
လျောက်သင့်၏။ လေးလံသော
ဝိဇ္ဇာပစ္စည်းကို လက်ဖြင့်သယ်
ဆောင်လာလျင် တစ်ဖက်မှ တစ်
ဖက်သို့ ကူးပြောင်းကာ တစ်လျည့်စီ
ယူဆောင်သင့်ပေသည်။ လက်တစ်
ဖက်တည်းအားပြု၍ သုံးဖန်များ
လျင် ပခုံးများ ပုံပန်းသဏ္ဌာန်ပျက်
သွားတတ်လေသည်။



(၇) ကြုရိယာပုတ် မှုတေခြင်း

ကိုယ်ခန္ဓာရှိ အရိုးကြုံသား
အကြောစသည်တို့သည် လူပ်ရှားမှု
အသင့်အတင့်မှု မရရှိလျင် တောင့်



လေကောင်းလေသန့်ရှိမည့်နေရာ များတွင် လမ်းလျှောက်ခြင်းများဖြစ် သည်။ ဘောလုံးကစားခြင်း၊ တင်းနစ် ရှိက်ကစားခြင်း၊ ကြက်တောင်ရှိက ကစားခြင်း၊ စသည်တို့မှာလည်း စိတ်ရောကိုယ်ပါ ဖျက်လတ်သွက် လက်စွာ အလုပ်လုပ်ရသော ကစား နည်းများဖြစ်၍ ကောင်းမွန် သင့်လျှော်ပေသည်။

ကိုယ်လက်ကြံ့ခိုင်ရေး လေကျင့် ခန်းများကိုလည်း ခိုမ်တွင်ပင် လေ့ကျင့်ခန်းယူနိုင်သည်။ အလွယ်ဆုံး လေကျင့်ခန်းမှာ နံနက်ခိုင်ရာမှ ထလျှင်ထခြင်း ဖွင့်ထားသော ပြတ်း ပေါက်တွင်ရပ်၍ ငါးမိနစ်ခန့် အားရပါးရ အသက်ရှာခြင်းပင် ဖြစ်သည်။

ထိုကဲ့သို့ ကိုယ်လက်လူပ်ရှားခြင်း များပြုလုပ်ရာ၌ တော်သင့်ရုံး ထက်မပိုသင့်ပေါ်။ တန်ဆေးလွန်ဘေး ဖြစ်တတ်သဖြင့် လူပ်ရှားခြင်းလွန်လျှင့် မောဟိုက်ပင်ပန်း အားအင် ကုန်ခန်း၏ အန္တရာယ်ဖြစ်စေတတ် သည်။

(ရွှေအပတ်ဆက်ရန်)

တင်းမာကျော်၍ အားနည်းသွား တတ်သည်။ လူပ်ရှားနေသော အနိုင်းနှင့် ကြော်သားတို့သည် သွေးကို ပိုမိုမှု ၍ အလိုရှိသဖြင့် သွေးပိုမိုရရှိရန် နှုလုံးနှင့် အဆုတ်တို့မှာ ပိုမိုမှု၍ အလုပ်လုပ်ကြရသည်။ ထိုသို့ ပိုမိုမှု၍ အလုပ်လုပ်ရသဖြင့် နှုလုံးမှာ ပိုမိုမှု၍ ခုန်ရပြီးလျှင် အဆုတ်မှာလည်း သွေးများသန့်ရှင်းစေရန် လေကို ပိုမိုရှားသွားသဖြင့် ပိုမှု၍ အားရှိလာသည်။

ကိုယ်ခန္ဓာကို လူပ်ရှားစေရာ၌ တစ်ကိုယ်လုံး အညီအမျှ လူပ်ရှား စေသင့်သည်။ ထိုကဲ့သို့ လူပ်ရှားမှာ ကို ရရှိစေနိုင်မည့် အလွယ်ဆုံး နည်းလမ်းများမှာ ရေကူးခြင်း၊ လျေလျှော်ခြင်း၊ စက်ဘီးစီးခြင်းနှင့်



ချို့ဆိုမှုအရသာ

ချို့ဆိုမှုအရသာတွင် ပထဝိနှင့် အာပေါဓာတ်တို့ ဦးဆောင်ဖွံ့စည်းပါဝင်သည်။ ချို့ဆိုမှုအရသာကို



စားပေးခြင်းဖြင့် ရောင်းခြင်း၊ မူးဝေခြင်း၊ အဆိပ်သင့်ခြင်း၊ ပူလောင်ခြင်း တို့ကို သက်သာပျောက်ကင်းစေသည်။

ချို့ဆိုမှုအရသာကို အလွန်အမင်း သုံးစွဲစားသောက်ပါက ဆီးများ

ခြင်း၊ အသံပျက်ခြင်း၊ ချောင်းဆိုးပန်းနာ၊ အဖျားရောဂါ၊ လိပ်ခေါင်းနှင့် ဆီးချို့ရောဂါတို့ဖြစ်စေသည်။ အချို့အရသာ လွန်ကဲပါက ဖြေဆေးအဖြစ် အစပ်အရသာကို စားသောက်ပေးရသည်။

အချဉ်းအရသာ

အချဉ်းအရသာတွင် ပထဝိနှင့် တော်ဓာတ်တို့ ဦးဆောင်ဖွံ့စည်းပါဝင်သည်။ အချဉ်းအရသာကို စားပေးခြင်းအားဖြင့် အစာမကြေ



(၁၂)

စာပေရေချမ်းစင်

ရောဂါ လေရောဂါနှင့် ဝမ်းချုပ်ခြင်း
ကို သက်သာပျောက်ကင်းစေပြီး ခံတွင်းကို ရှင်းစေပါသည်။

အချဉ်အရသာကို အလွန်
အမင်းစာသုံးပါက ပျို့အန်ခြင်း၊
ရောက်ခြင်း၊ မူးဝေခြင်းနှင့် အဖျား
ရောဂါ မျက်စိရောဂါတို့ကို ဖြစ်စေ
ပြီး လူကို ပိုန်စေသည်။ သုတေသန
နည်းစေသည်။ ဝမ်းပျက်၊ ဝမ်းလျှော
ခြင်းကို ဖြစ်စေသည်။ အချဉ်
အရသာလွန်ကဲပါက ဖြေဆေးအဖြစ်
အဖွဲ့အရသာကို စားသောက်ပေးရ
သည်။

အင်္နာအရသာ

အင်္နာအရသာတွင် အာပေါ်
နှင့် တော်မာတ်တို့ ပြီးဆောင်



ဖွဲ့စည်းပါဝင်သည်။ အင်္နာအရသာ
ကို စားပေးခြင်းအားဖြင့် ဆီး၊ ဝမ်း၊
လေကို မှန်စေသည်၊ ချွေးထွက်စေ
သည်၊ အစာကြော်စေသည်။

အင်္နာအရသာကို အလွန်
အမင်းစားပါက လူကိုပိုန်စေနိုင်
သည်။ ဆံပင်ကိုကျော်စေသည်။
ရောက်ခြင်း၊ လည်ချောင်း၊ ပါးစင်
ကွဲခြင်း၊ မူးဝေခြင်းတို့ကိုဖြစ်စေပြီး
အဖျား သွေးတိုး၊ လေငန်းရောဂါ
တို့ကိုဖြစ်စေသည်။ အင်္နာအရသာ
လွန်ကဲပါက ဖြေဆေးအဖြစ် အခါး
အရသာကို စားသောက်ပေးရ
သည်။

အစပ်အရသာ

အစပ်အရသာတွင် တော်
နှင့် ပါယောဓာတ် နှစ်ပါးပြီးဆောင်



ပါဝင်သည်။ အစပ်အရသာကို
စားပေးခြင်းအားဖြင့် အစာမကြေ
ခြင်း၊ ဖောရောင်ခြင်း၊ ယားယံခြင်း
နှင့် အနာပေါက်တို့ကို သက်သာ
ပျောက်ကင်းစေပါသည်။

အစပ်အရသာကို လွန်စွာ
စားသုံးပါက ရောက်ခြင်း၊ အားကုန်

ခန်းခြင်း၊ လည်ချောင်းနာခြင်း၊ နှုတ်ခမ်းကွဲခြင်း၊ အသားအရေ ကွဲအက်ခြင်း၊ ကိုယ့်ပူခြင်းတို့ဖြစ်ပြီး လူကို ပို့ဆောင်ရည်။ နှုံရည်၊ မျက်ရည်၊ လွှာရည်တို့ကိုလည်း ထွက်စေပေါ်သည်။ အစင်အရသာ လွန်ကဲပါက ဖြေဆေးအဖြစ် အချို့အရသာကို စားသောက်ပေးရသည်။

အခါးအရသာ



အခါးအရသာတွင် အာကာသ နှင့် ဝါယောဓာတ်တို့ ဦးဆောင် ဖွဲ့စည်းပါဝင်သည်။ အခါးအရသာ ကို စားပေးခြင်းအားဖြင့် အနာ ပေါက်ရောဂါကို သက်သာစေပြီး အနာအသားနှင့် တက်စေပေါ်သည်။

အခါးအရသာကို လွန်စွာ သုံးစွဲစားသောက်ပါက ခံတွင်း ခြောက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အကြောက်တောင့်ခြင်းတို့ဖြစ်ပြီး ပို့ဆောင်ရည်။ အခါးအရသာ

လွန်ကဲပါက ဖြေဆေးအဖြစ် အင် အရသာကို စားသောက်ပေးရသည်။

အဖန်အရသာ

အဖန်အရသာတွင် ပထဝိနှင့် ဝါယောဓာတ်နှစ်ပါး ဦးဆောင်



ဖွဲ့စည်းပါဝင်သည်။ အဖန်အရသာ ကို စားပေးခြင်းအားဖြင့် အနာ ပေါက်ရောဂါကို သက်သာစေပြီး အနာအသားနှင့် တက်စေပေါ်သည်။

အဖန်အရသာကို လွန်စွာ စားသောက်ပါက ထိုင်းမိုင်းခြင်း၊ ရင်ဘတ်နာခြင်း၊ ပို့ခြင်း၊ ဆီးဝမ်း လေချုပ်ခြင်း၊ ခံတွင်းခြောက်ခြင်း၊ ရောက်ခြင်း၊ စကားမပီခြင်း၊ အစာ မကြေခြင်း၊ လွှာထူးတို့ဖြစ်ပြီး အချို့မရောက်မဲ့ လူကို အိမ်င်း ရင့်ရော်စေပေါ်သည်။ အဖန်အရသာ လွန်ကဲပါက ဖြေဆေးအဖြစ် အချို့အရသာကို စားသောက်ပေးရသည်။

နှေ့လယ်စာစားပြီး တစ်ရေးအိပ်သင့်၊ မအိပ်သင့်

ကြည်လွင်မြင် (မုဒ္ပာ)



နှေ့လယ်စာ ဘူးပြီးတိုင်း လူကြီး
များတွင် အိပ်ချင် ငိုက်မျဉ်းလေ့ရှိ
ကြပါသည်။ အဆီအဆီမြှင့် အချို့
အစားများလျှင် လူကြီးများသာမက
လူထုံများတွင်ပါ အိပ်ချင်စိတ်ဖြစ်
လေ့ရှိသည်။ ဤသို့ဖြစ်ရခြင်းမှာ
စားထားသော အစာများသဖြင့်
အစာအိမ်မှ အစာမခြေနိုင်ဘဲ အစာ
မကြေသဖြင့် ဖြစ်ရခြင်းဖြစ်သည်။

လူကြီးများတွင် အသက်ကြီး
လာသောအခါ ပါစကဝမ်းမီး ခေါ်
အစာခြေရည်ထွက်ခြင်းမှာ အားနည်း
သွားသဖြင့် ငယ်စဉ်က တစ်နာရီ
နှင့် အစာကြေလျှင် ကြီးလာသော
အခါ နှစ်နာရီခန်းကြာမှ သာ
အစာကြေနိုင်သည်။ ကြေည်
ခဲသောအစာ ကောက်ညှုံး ဆန်
ကြမ်းစသည် စားလျှင် ပို၍ဆီး
သည်။ အသက်ကြီးသူ များကို

အေးသောထမင်း၊ ဆန်ကြမ်း၊
ထမင်းကြမ်းများ မကျွေးသင့်ပါ။
အစာကြေည်ကိုလွယ်သော ဆန်မျိုး
ကို ချက်ပြီး ပူပူနေးနေးကျွေးလျှင်
အစာကြေနိုင်သည်။

လူကြီးများအတွက် နှေ့လယ်
စာ ထမင်းစားပြီးလျှင် တစ်ရေးအိပ်
စက်ခြင်းသည် အစာကိုကြဖောပြီး
ခွန်အားကို တိုးစေသည်။ ပင်ပန်း
နှမ်းနယ်မှုများကို လျော့ပါးစေ
သည်။ စိတ်ကိုလန်းဆန်းစေသည်။
အကြောအခြင်းများကို လျော့ပါးစေ
သည်ဟု ရှေ့က အာယုံမွှေ့ဒ သိမ်ဖြူ
ဆေးသိပုံးဆရာတော်ကြီးက အမိန့်
ရှိခဲ့ဖူးပါသည်။


နှေ့လယ်စာစားပြီး အားရှိ
အောင် အစာကြအောင် အိပ်စက်
ခြင်းက ကောင်းပါသည်။ သို့သော်
နာရီဝက်၊ တစ်နာရီခန်းသာ အိပ်

စက်သင့်သည်။ ထိုထက်ပို၍ ညနေ စောင်းသည်အထိ အိပ်စက်လျှင် ဖျော်သွေးနာတတ်သည်။ စိတ်လက် မကြည်ဘဲ ပို၍ပင်ဆိုးတတ်သည်။ ညနေအထိအိပ်လျှင် ဝမ်းချုပ်တတ်သည်။ စမြင်းခံတတ်သည်။ လူကြီးများတွင် ဝမ်းချုပ်စမြင်းခံလျှင် အညောင်းအကိုက်ရောက်ဖြစ်တတ်သည်။

နှေ့လယ်ခင်းအိပ်လျှင် နှစ်နှစ် ခြောက်ခြောက် အိပ်ပျော်ဖို့မလို့ မွေးစက် ရုံမှုသာဖြစ်သင့်သည်။ ခေါင်းအုံးခုံးမြှင့်မြှင့်ဖြင့် အက်ကို မတ်မတ်ထားပြီးအိပ်ပါ။ ဘေးတစောင်းခွေ ခေါက် မအိပ်သင့်ပါ။ ပက်လက် အနေအထားဖြင့် အိပ်လျှင် အဟ အိမ့်မှ အစာခြေရည်နှင့် ခြေပြီး အစာများ အောက်ဘက်အူသိမ် အူမများသို့ စီးဆင်းရန် လွှာယ်ကူသည်။ တစ်ဖက်သို့စောင်းအိပ်လျှင်

အူသိမ်္ဂီးပိုင်းတွင် အစာလမ်းကြောင်း ပိတ်ဆိုပြီး လေနာဖြစ်တတ်သည်။

အစာအိမ်၏အထွက်တွင် အူသိမ်္ဂီးပိုင်းဟု ခေါ်သော အကောက်ကလေးများရှိသည်။ ခန္ဓာပေဒဘသာတွင် duodenum



ဟုခေါ်သည်။ အစာအိမ်ဌီးနှင့် အာဟာရကို စုပ်ယူမည် အူသေးများ (small intestine) ကို ဆက်သွယ်ပေးသောနေရာဖြစ်သည်။ ထိုနေရာတွင်ပင် သည်းခြေအိတ်မှုတွက် သော အစာခြေရည်နှင့် ပန်ကရိယ (pancreas) မှုတွက်သော အစာခြေရည်ကို နှစ်မျိုးပေါင်းစပ်ပြီး အဆီးပါသောအစာနှင့် အချို့မေတ်တို့ကို အစာခြေပေးသည်။ ထိုအကောက်ကလေးသည် အစာခြေမှုတွင် အရေးကြီးသော အဂါအစိတ်အပိုင်းဖြစ်သည်။



ထမင်းစားပြီး ခွွဲခေါက် အိပ် လေ့ရှုသူများ၊ အဆီဖတ်၊ အဆီ ခဲများ လွန်ကဲစွာစားသုံးသူများနှင့် အပူအစပ် အရက်သေစာ သေက် စားမှုလွန်ကဲသူများတွင် အစာ အိမ်သာမက အူသိမ်းပိုင်း: *dmo - denum* တွင်ပါ အနာဖြစ်နိုင်သည်။ အနာဖြစ်လိုက် ဆေးကုလိုက်နှင့် ကြောလျှင် အနာဖေးတက်ပြီး အနာ ရွတ်များကြောင့် အူသိမ်းပိုင်း တွက်လမ်းကျဉ်းမြောင်းပြီး ပိတ်ဆုံးသွားသောအခါ ခွံစိတ်ကုသရသည်။ အထိဖြစ်နိုင်သည်။

အစာအိမ်နာ၊ အူသိမ်နာဖြစ်ဖူး သူများသည် အစာစားလျှင်လည်း ပိုက်နာ၊ အစာစားချိန်မစားရလျှင် လည်း ပိုက်နာလေ့ရှုသည်။ အစာ ကို တဝမစားဘဲ လျှော့စားသင့် သည်။ နည်းနည်းချင်းနှင့် အကြိမ် များများ စားပေးလျှင် အစာခြေနိုင် သည်။ တစ်နေ့ ထမင်းနှစ်နှုပ်စား မည့်အစား သုံးကြိမ်၊ လေးကြိမ် နည်းနည်းချင်းစားလျှင် ပိုကောင်း သည်။ အစာအိမ်ရောဂါကို အစာ စားနည်းစနစ် ပြောင်းပြီး ကုသနိုင် သည်။ ဆေးမလိုပါ။

အပူအစပ်နှင့် အကြော် အလေ့၊ အက်များသည် အစာ အိမ်နာရှိသူနှင့် လုံးဝမသင့်ပါ။

အရက်နှင့်ဆိုဒါအပြင် ဂတ်စိဖြင့် ဖူးထားသော ဟောက်လိုက်လျှင် အမြဲပ် ထွက်သည့် အချို့ရည်၊ သံဘူးများ ကိုပါ ရှောင်သင့်သည်။ ငင်းတို့ သည် အစာအိမ်နာကို ခေတ္တမျှ သက်သာစေသော်လည်း အစာအိမ်ကို ရောင်စေပြီး အစာခြေရည်ကို ဓာတ်ပျက်စေနိုင်သောကြောင့်ဖြစ်သည်။ အစာစားပြီးလျှင် ပြမ်းပြီး ထိုင်နေခြင်းနှင့် လူပ်ရှားနေခြင်းတို့ တွင် လူပ်ရှားနေခြင်းက ပို၍အစာ ကြောစေနိုင်သည်။

ကြောသောအစာကို အူသိမ် ပြီးပိုင်းမှ အောက်ပိုင်းသို့ လျှင်မြန်စွာ သက်ဆင်းစေနိုင်သည်။ လူငယ် လူလတ်ပိုင်းများတွင် အစာစားပြီး လျှင် ထိုင်မနေဘဲ လူပ်ရှားသွားလာ မှုပြုလုပ်ခြင်းသည်သာ အကောင်း ဆုံးဖြစ်သည်။ သွေးလှည့်ပတ်မှုအား ကောင်း၊ အစာခြေအားကောင်းသည့် အရွယ်တွင် နေ့လယ်အိပ်စက်ခြင်း သည် အကျိုးမရှိပါ။

လူငယ်၊ လူလတ်များနှင့် အသက် ဤ နှစ်ကြော်လာသော လူကြီးပိုင်းများ အစာခြေရည်ထုတ် နိုင်အားမတူပါ။ အာယုံဇွဲဒ ဆေးပညာအလိုအရလည်း 'ဝမ်းမီး'အား မတူပါ။ လူငယ်များတွင် ဝမ်းမီးအား ကောင်းနေသဖြင့် စားသမျှကြေနိုင်

သည်။ လူကြီးများတွင် ဝမ်းမိုးအားနည်းလာပြီး အစာမကြနိုင်သဖြင့် နှေ့လယ်ထမင်းစားပြီးလျှင် အိပ်ငိုက်ခြင်းဖြစ်သည်။

တက်စာများဖြစ်သော ဆူးပုပ်ကြီး၊ ပဲကြီး၊ တည်းသီး၊ ငါးသလောက် မျှစ်ချဉ်၊ ငါးဥများ၊ ငါးချဉ်၊ ပုစ္စန်ချဉ်၊ တမာချဉ်၊ ကြက်ဟင်းခါးသီး၊ ကြောင်လျှောသီး၊ ခွေးတောက်ချက်၊ ငါးပိုကောင်၊ ငံပြာရည်ချက် စသည်များ စားပြီးသော အခါတွင်လည်း အိပ်ချင်ငိုက်မျဉ်းချင်ခြင်းဖြစ်သည်။ ထိကဲ့သို့ တက်သက်သောနှင့် လျော့ချိန်တွင် ဘုန်းတောက်တစ်ရေးအိပ်ကျိန်းစက်လေ့ရှိ ရှိသည်။ ဘုန်းကြီးများသည် လူများကဲ့သို့ ညနေစာစားလေ့မရှိသဖြင့် နှေ့ဆွမ်းကို အဝစား(ဘုဉ်းပေး) လေ့ရှိကြသဖြင့် အစာကြေးခြင်းဖြစ်သည်။ ဆွမ်းစားပြီးအချို့ဖူးများ ကပ်လေ့ရှိကြရာ ပို၍အစာကြေးခဲ့သည်။



သက်သာစေနိုင်ကြောင်း တွေ့ရှိရပါသည်။

ငယ်စဉ်က ဘုန်းတော်ကြီးကျောင်းတွင် နေခဲ့ဖူးပါသည်။ ကျောင်းဆရာတော်ကြီးသည် နှေ့လယ်ဆွမ်းစားပြီးနောက် တစ်ရေးအိပ်ကျိန်းစက်လေ့ရှိ ရှိသည်ကို အမှုတ်ရမိပါသည်။ ဘုန်းကြီးများသည် လူများကဲ့သို့ ညနေစာစားလေ့မရှိသဖြင့် နှေ့ဆွမ်းကို အဝစား(ဘုဉ်းပေး) လေ့ရှိကြသဖြင့် အစာကြေးခြင်းဖြစ်သဖြင့် အစာကြေးခြင်းဖြစ်သည်။

အစာမကြောင်လျှင် လေဖြတ်နိုင်သဖြင့် ညနေချိန်တွင် ထန်းလျက်နှင့်ဖျော်သော မန်ကျဉ်းဖျော်ရည်၊ ညသွေ့သီးဖျော်ရည် သစ်သီးဖျော်ရည်များ ကပ်ပေးခြင်းဖြင့် ဆရာတော်ကြီးများကို လေရောဂါမှ ကင်းဝေးစေနိုင်မည်ဖြစ်သည်။


ဝမ်းသက်လွှယ်သူများသည် နှေ့လယ်စာစားပြီးလျှင် ရေနေ့ကြမ်းသောက်ပေးလျှင် အစာကြေးပြီး ဝမ်းမှန်စေသည်။ ဝမ်းချုပ်တတ်သူများမှာ နှေ့လယ်စာစားပြီးလျှင် သစ်သီးဖျော်ရည် တစ်ခုခုသောက်ပေးလျှင် ဝမ်းမှန်စေနိုင်သည်။ ငှက်ပျောသီးပြီးကြမ်း၊ ရှောက်သီး

စာနှင့် နှေ့လယ်စာစားပြီးလျှင် ခေတ္တအိပ်စက်ခြင်းဖြင့် အတက်သက်သာပြီး လူလည်း လန်းဆန်းသွားစေနိုင်သည်။ သွေးတိုးရောဂါရိသူများလည်း နှေ့လယ်တွင် အနားယူအိပ်စက်ခြင်းဖြင့် သွေးပေါင် (blood pressure) တက်ခြင်းကို

ဖျော်ရည်သောက်ပေးလျှင်လည်း အရည်ကို အပူအအေး သင့်ရာ
ဝမ်းချုပ်ခြင်း၊ စမြင်းခံခြင်းတော်မှ ရွေးချယ်နှင့်လျှင် အစာအိမ်ကို
ကင်းဝေးနိုင်ပါသည်။

နေ့လယ်စာနှင့် ညာနေစာများ
စားလျှင် မိမိစားသောအစာတွင်
ပါဝင် သည် အရာကို လိုက်၍
ဆင်ခြင်သင့်သည်မှာ ဥပမာ ချဉ်
ပေါင်ဟင်း၊ ပဲဟင်းစသော ဝမ်း
သက်စေသော အစာများပါလျှင်
ထမင်းစားပြီးသောအခါ ရေနေး
ကြမ်းအဖို့ ရည် သောက်သင့်
မြှင့်နိုင်မည်ဖြစ်သည်။

နေ့လယ်စာစားပြီး တစ်ရေး
အိပ်ခြင်းသည် လူငယ်များအတွက်
မသင့်လျော်သော်လည်း သက်ကြီး
ပါကြီး၊ ဘုန်းကြီးရဟန်းများ၊ လူအို့
များသာမက ကျွန်းမာရေးချို့တဲ့
နေမကောင်းသူ၊ သွားလာလှပ်ရှားမှု
မပြနိုင်သူများတွင် ကောင်းသော



အပြုအမူဖြစ်ပါသည်။
တစ်မွေး၊ တစ်ရေးအိပ်စက်
ခြင်းဖြင့် တွေားအာရုံ
ထွေပြားမှုမရှိတော့သဖြင့်
ခန္ဓာကိုယ်၏ အပူဓရတ်
မှန်သမျှသည် ဝမ်းမီးသို့
အားဖြည့် ပေးသဖြင့်
အစာခြေ အားကောင်းစေ
နိုင်သည်။

ဝမ်းမီးကောင်းသဖြင့် ခြေသော
သား၊ ကောက်ညှင်း၊ တည်းသီး၊
ဒံပေါက်၊ အုန်းထမင်း စသည်များ
စားပြီးလျှင် အစာကြော်စေရန်
ရှောက်သီးဖျော်ရည်၊ သံပရာ
ဖျော်ရည်၊ လီမွှော်၊ ကမ္မာလာသီး
ဖျော်ရည်များ သောက်သုံးသင့်ပါ
သည်။ အစာပိတ်သောက်မည့်

အစာသည် ဝမ်းမချုပ်၊ စမြင်းမဖြစ်
စေဘဲ နောက်တစ်ကြိမ် ဆာလောင်
ခြင်းကို အားပေးသဖြင့် နောက်တစ်
နှေ့တွေ့လည်း စားကောင်းလာမည်
ဖြစ်ပါကြောင်း ရိုးရာဆေးပညာ
အမြင်ရှုထောင့်မှ လေ့လာမိသမျှ
တင်ပြလိုက်ရပါသည်။

အပန်းဖြေ အနားယူတတ်ရေး



ထိုးတက်ဖွံ့ဖြိုးသော ခေတ်အခါကြီးနှင့် ရင်ပေါင်တန်းနေထိုင် လုပ်ကိုင်နေကြရစဉ် ကျားမ မရွေး၊ အရွယ်မရွေး၊ လူမျိုးဘာသာမရွေး၊ ကိုယ်အနေမွန်းကျပ်၊ စိတ်အနေမွန်းကျပ်မှုများ မသိမသာ ခံစား နေကြရပါတယ်။ ခံနိုင်ရည်ရှိသေးတဲ့အခါမှာတော့ မသိသာလျှပါ။ ဒက္ခာအရှင် မြင့်မားလာတဲ့အခါမှာတော့ ကျိန်းမာရေးချို့တဲ့လာပြီး အသက်၊ သွေး၊ ခွေးတို့နှင့် ပေးဆပ်ကြရမှာပါ။ ဒီလူမှုဒုက္ခာတွေ၊ လောကငရဲတွေက ကင်းလွှတ်အောင် တစ်ကိုယ်ရောကာကွယ်မှု လုပ်တတ်ကြရမှာပါ။ စရိတ်အသက်သာဆုံးနှင့် အဆင်ပြေဆုံး နည်းကတော့ အပန်းဖြေ အနားယူတတ်ဖို့ပါပဲ။ ဒီနေရာမှာ လူရှုံး လူမှုက်များပြောလေ့ရှိတဲ့ “အပန်းဖြေလို့ အပန်းပြေသွားတယ်ဆုံးတာ ဘယ်အတိုင်းအတာနှင့် အကဲခတ်ပြီး သိရမှာလဲ။ အားကစားဆုံးတာ အားမှ ကစားနိုင်မှာပေါ့”ဆိုတဲ့စကားတွေကို နားမယောင်မိစေဖို့ ဖြစ်ပါတယ်။ လုပ်ဆောင်သင့်သော နည်းလမ်းကောင်းများကတော့ စိတ်ရောကိုယ်ပါ သက်သာမှုရအောင်၊ ထိုမှုတစ်ဆင့် ကြံ့ခိုင် လန်းဆန်းမှုရှိအောင် စွမ်းဆောင်ရန်ဖြစ်ပါတယ်။

သစ်လုပ်ငန်း ရွှေဘေး

လူတိုးပိုင်း အရွယ်ရောက်လာ သူတိုင်း ဘဝတွင် တစ်ကြိမ်မဟုတ် တစ်ကြိမ် ခါးနာသောဝေဒနာကို ခံစားကြရသည်မှာ ဖြစ်လေဖြစ်ထ သဘော ရှိတတ်ကြပါသည်။ ခါးနာ ဝေဒနာမှာ ခါးဆစ်များ၊ ခါးဆစ်ရှုံးများ ရောဂါဒက်ကြောင့် ဖြစ်တတ်သလို ငြင်းတိန္တနှင့်တွယ်မှုနေသော ကြွက်သားများ၊ အရွတ်များ ထိုပုံးပိုင်းအက်ရာများကြောင့်လည်း

ခံစားရြှိုး သမားတော်များနှင့် ပြသ အစစ်ဆေးခံပါက ဝေဒနာဖြစ်စဉ် ရာဇ်ဝင်၊ အရိုးအဆစ်များ လှုပ်ရှားနိုင်မှုအခြေအနေနှင့် ရောဂါရာဖွဲ့စီးအတွက် ပါတ်ခွဲ စမ်းသပ်စစ်ဆေးခြင်း၊ ပါတ်မှုန်ရှိက်စစ်ဆေးခြင်း၊ ကွန်ပျူတာပါတ်မှုန်ရှိက်စက် ဖြင့် စမ်းသပ်စစ်ဆေးခြင်း၊ သံလိုက်တံ့ပြန်မှုပုံးပိုင်ဖော်စက် (MRI Magnetic Resonance Imaging)



ခါးနာကုဖွယ် လမ်းငါးသွယ်

ပါမောက္ခ
ဒေါက်တာမြှုသိန်းဟန်
(အထွေထွေခွဲခိုက်
အထူးကု ဆရာဝန်ကြီး)

ဖြစ်နိုင်ပါသည်။ ငြင်းအပြင် ကျောက်ကပ်ရောဂါများ၊ ဆီးကျောက်တည်ရောဂါများနှင့် ဆီးအိမ်၊ သားအိမ်၊ သားဥ၊ သားဥပြန်စသော အကိုအစိတ်အပိုင်းများ၏ ရောဂါများကလည်း ခါးနာသော ဝေဒနာကိုဖြစ်ပေါ်စေနိုင်ပါသည်။ ဒါကြောင့်ပင် ခါးနာသောဝေဒနာ

စသည်ဖြင့် စမ်းသပ်စစ်ဆေးခြင်းများကို လိုအပ်သလိုဆောင်ရွက်ခြင်း၊ ရောဂါဒက်ရာ အမျိုးအစားပြင်းထန်မှုအခြေအနေများအပေါ်မှုတည်ကာ လိုအပ်သော ပြုစုကုသများကို ပြုလုပ်ပေးကြရပါမည်။ ယခုတင်ပြမည့် ခါးနာကုဖွယ်လမ်းငါးသွယ်မှာ သာမန်ဖြစ်လေ

ဖြစ်ထို့သော သာမညခါးနာဝေဒ နာများဖြစ်ပေါ်လာပါက ပဏာမ ဆောင်ရွက်သင့်သည်များမှာ အမေ ရိကန်နိုင်ငံ ကလိပ်လင်ဆေးရှုံးမှ အနီးရောဂါကုဆရာဝန်ကြီး ဒေါက် တာ R.Douglas Orr အကြပ်ပြုချက် များဖြစ်ပါသည်။

သာမန်လူပုံရှားဆောင်ရွက်မှု များ၊ တစ်စုံတစ်ရာအား သယ်ယူမှု များ၊ အအေးမိမှု၊ နေသားတကျ မဟုတ်သော အိပ်စက်မှု စသည်တို့ ကြောင့် ခါးစနာလာပါက-

(၁) ဓာတ္ထအနားယဉ်ပါ

အိပ်ရာပေါ်တွင် လဲလောင်း နေပြီး နောက်ကျောကြာက်သားများ အား အနားပေးရန်ဖြစ်ပါသည်။ သို့သော် အိပ်ရာပေါ်တွင် ရက် သတ္တတစ်ပတ် စသည်ဖြင့် နားနေ ရန်မဟုတ်ပါ။ ထိုသို့ကြောရှည်စွာ အိပ်ရာထဲတွင် နားနေပါက ခါးနာ မှုကို ပို၍ပင်ဆိုးရွားစေတတ်ပါ သည်။ ဓာတ္ထအနားယဉ်လှုံး ခါးနာ သက်သာပါက ထြွေးအနီးအနားကို သွားလာလှပုံရှားကာ ကြောက်သား များကို ဆန့်တန်းပေးခြင်း၊ ဆွဲဆန့် ခြင်းများပြုလုပ်ပါက ဒုက္ခပေးနေ

သော ခါးနာမှုကို လျော့နည်းသွား စေပါသည်။

(၂) ဆေးဝါးအသုံးပြုပါ

ယခုခေတ်တွင် နာကျင်ကိုက ခဲ့ပျောက်စေသော ဆေးဝါးများစွာ ကို ဝယ်ယူသုံးစွဲခြင်းဖြင့် ခါးနာ ရောဂါကိုလည်း သက်သာလျော့ နည်းစေနိုင်ပါသည်။ တချို့ဆေး များက နာကျင်မှုကို ပျောက်ကင်း စေပြီး ရောင်ရမ်းမှုကို လျော့နည်း စေကာ ကြွက်သားတင်းမာ ကျိုးခဲ့မှု ကို ဖြောလျော့စေပါသည်။ ပါရာစီ တမောလို ဆေးမျိုးကို ဆေးဆိုင် များတွင် တိုက်ရှိက်ဝယ်ယူနိုင်သော လည်း တချို့ဆေးများမှာ ဆရာ ဝန်၏ ဆေးအညွှန်းလိုအပ်ပါသည်။ NSAIDS ခေါ် စတီရှိက်မဟုတ် သော ရောင်ရမ်းမှုလျော့စေသော ဆေးများဖြစ်သည့် အက်စပရင်၊



ဒိုင်ကလိုဖိနစ်၊ အီဘူပရှိဖ်စစ်သော ဆေးများကိုလည်း အသုံးပြနိုင်ပါ သည်။ ငှင့်အကိုက်အခဲပျောက် ဆေးများမှာ အစာအိမ်အမြဲးပါးကို ထိခိုက်သည်။ အစာအိမ်ရောင်ရမ်း ခြင်း၊ အစာအိမ်အနာဖြစ်စေခြင်း၊ သွေးအန်ခြင်းများ ဖြစ်တတ်သဖြင့် အစာအနည်းငယ်စားပြီးမှဖြစ်စေ အစာအိမ်ငရဲမိုးအချဉ်ခာတ်ကို တားဆီးစေသော ဆေးများနှင့်အတူ ဖြစ်စေ သုံးဆောင်ရန် လိုအပ်ပေ သည်။

(၃) အအေးမိခြင်း၊ အပူပေးခြင်း ဖြင့် ကုသပါ

အရွတ်များ၊ ကြွက်သားများ အသုံးလွန်ပြီး ဆွဲဆန္ဒခံရမှုဒက်ရာ ကြောင့် နာကျင်မှုဖြစ်ပေါ်ပါက အအေးပေးကုသခြင်းဖြင့် ရောင် ရမ်းမှုကိုလည်းကောင်း၊ နာကျင်မှုကို လည်းကောင်း လျော့နည်း သက်



သာစေနိုင်ပါသည်။ ရော့အိတ်များ၊ ရော့တံ့လေးများ၊ ရော့ ရေဆွတ် ထားသော မျက်နှာသုတ်ပဝါင်ယ် များဖြင့် နာကျင်နေသော ခါးအပေါ် သို့ တင်ပေးထားခြင်း ထိုမဟုတ် ရေအေးဖြင့် ရေချိုးခြင်းဖြင့် အအေးပေးကုသခြင်းကို ပြနိုင်ပါသည်။

အပူပေးကုသခြင်းဖြင့် တင်းမာ နေသော ကြွက်သားများကို ဖြေလျော့စေပြီး ကြွက်သားတင်းမာကျံးမှု လျော့နည်းစေကာ နာကျင်မှုကို သက်သာစေပါသည်။ အပူပေးကုသမှုနှင့် လူပ်ရှားနှင့်မှုကိုလည်း ပို၍ သွက်လက်ကောင်းမွန်ပါသည်။ အပူပေးကုသမှုကို ရေနေ့းအိတ်ကပ်ခြင်း၊ ရေနေ့းဆွတ်ထားသော အဝတ်ဖြင့်ကပ်ပေးခြင်း၊ ရေနေ့းဖြင့် ရေချိုးခြင်းအားဖြင့် ပြုလုပ်ပေးနိုင်ပါသည်။

အအေးပေးကုသခြင်း၊ အပူပေးကုသခြင်းတွင် မည်သည့်ကုသခြင်းက ပို၍ သင့်တော်မည်ကို ဝေခဲ့မရဖြစ်နေပါက ကုသမှုတစ်ခုခုဖြင့် စမ်းသပ်ကုသကြည့်ပါ။ သက်သာမှုကို တွေ့ရှိခဲ့စားရပါက ငှင့်ကုသမှုမှာ အဆင်ပြုနေသည်ဖြစ်၍

ဆက်လက်ဆောင်ရွက်ရန် ဖြစ်ပါသည်။ ထူးခြားမှုမရှိပါက အခြားကုသမှုမှုကို ဆောင်ရွက်ပေးရပါမည်။ အအေးပေးကုသသည်ဖြစ်စေ၊ အပူပေးကုသသည်ဖြစ်စေ၊ အေးလွန်းပူလွန်းသောအရာများကို အရေပြားပေါ် တိုက်ရှိက်တင်ထားခြင်းမပြုဘဲ မျက်နှာသုတေပဝါငယ်ဖြင့် ဖုံးအုပ်ပြီးမှုသာ တင်ထားခြင်းဖြင့် အရေပြား ထိခိုက်လောင်ကျေမှုမှုကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။

(၄) နှိပ်နယ်ပေးခြင်း

နာနေသော ခါးအား နှိပ်နယ်ပေးခြင်းဖြင့် ကြွက်သားတင်းမှုမှု၊ တောင့်တင်းမှု၊ ရောင်ရမ်းမှု၊ မာကျေနေ့မှုနှင့် နာကျင်မှုများကို သက်သာပောက်ကင်းစေနိုင်ပါသည်။ ထိုသို့ နှိပ်နယ်ပေးခြင်းဖြင့် သွေးသွားလာလှည့်ပတ်မှုကိုလည်းကောင်း ကြွက်သားများ ပေါ့ပေါ့ပောင်းမှုကို လည်းကောင်း၊ လူပ်ရှားနိုင်မှုကို လည်းကောင်း၊ ပိုမိုကောင်းမွန်စေပါသည်။ ထိုသို့ နှိပ်နယ်ပေးမှုကို တတ်သိကျမ်းကျင်သော သူများ (အနှိပ်သယ်) သို့မဟုတ် အီလက်ထရိနစ်နိုင်စက်ငယ်များကို အသုံးပြုဆောင်ရွက်သင့်ပါသည်။ အရမ်း



ကာရေ ဆွဲဆန်ခြင်း၊ ဖိနှိပ်ခြင်း၊ နင်းခြေခြင်းများမှာ ရောဂါ ဒက်ရာကို ပိုဆိုပါးဝါးစေနိုင်သဖြင့် ရှောင်ရှားရန် လိုအပ်ပါသည်။ လက်ကိုင် နှိပ်စက် ငယ်များကို အသုံးပြုခြင်းဖြင့် သွေးသွားလာမှုကို ပိုမိုကောင်းမွန်စေပြီး နာကျင်မှုကို သက်သာစေနိုင်ပါသည်။


(၅) သမားတော်နှင့် ပြသစ်ဆေး

ကုသမှုခံယူပါ

ယခုကဲ့သို့ ခါးနာမှုမှာ မကြား ခဏပို၍ ဖြစ်တတ်ခြင်း ပို၍ အချိန် ကြာကြာခံစားနေရခြင်း သို့မဟုတ် အိမ်၏ လုပ်နေကျလုပ်ငန်းများ ဆောင်ရွက်ဖွံ့ဖြိုးရာများကို ပုံမှန် မဆောင်ရွက်နိုင်အောင် ဒုက္ခာပေး

သော အခြေအနေရှိနေပါက တတ်သိကျမ်းကျင်သော သမားတော်ကို
ပြသစစ်ဆေးပြီး ကုသမူခံယူရန်
လိုအပ်လှပေသည်။ ခါးနာမူမှာ
သာမန်ကြောက်သားများ၊ အရွှေတ်များ၊
အသုံးပြုလွန်ပြီး ဆွဲဆန့်ခံရမှုထက်
ပိုပြီး အခြားရောဂါဒက်ရာများ
ကြောင့်လည်း ဖြစ်နိုင်သဖြင့် ထိထိ
ရောက်ရောက် စစ်ဆေးကုသမူခံရန်
လိုအပ်လှပါသည်။

သတင်းကောင်းကတော့
ခါးနာပြသနာအများစုံကို ခဲ့စိတ်
ကုသမူ မဟုတ်သော နည်းလမ်းများ



ဖြင့် ကုသပျောက်ကင်းစေနိုင်ပါ
သည်။ စနစ်တကျ ထိရောက်စွာ
မကုသဘဲထားပါက ခါးနာပြသနာ
သည် ပို၍ဆိုးဝါးလာပြီး လူ၏
ကျန်းမာရေးကို ထိခိုက်နိုင်ပါသည်။
စာဖတ်မိတ် ဆွဲများအာနဖြင့်
သာမန်ခါးနာမူကို “ခါးနာကုဖွယ်
လမ်းငါးသွယ်” ဖြင့် သက်သာ
ပျောက်ကင်းအောင် ဆောင်ရွက်
နိုင်ကြပါစေ။ ထိုက်သင့်သောအချိန်
အတွင်း သက်သာပျောက်ကင်းမှု
မရှိပါကလည်း တတ်သိကျမ်းကျင်
သော သမားတော်များနှင့် ပြသ
စစ်ဆေး ကုသမူခံယူနိုင်ရေးကို
နှောင့်မနေးဆောင်ရွက်ကြပါစေလို့
ဆန္ဒပြုလိုက်ရပါတော့သည်။

ယုခြေနှင့်ပြန်လည်ပေါ်လျက်ရှိသည့် စာပေများမှတ်တမ်းအတွက်
လျှပ်စီးလိပ်က ပြန်ကြားရေးနှင့် ပြည်ထဲဆက်စပ်ရေးဦးဌာန၊ ထွန်ကြားရေးမှူးချုပ်၊
ဗိုလ်ချုပ် ၀၆၇ - ၄၀၂၂၄၂၂၂၄၃၄၊ အောင် အောင် အောင် (အုတေသနလုပ်)၊ ဗိုလ် ၀၁ - ၄၇၀၄၉၂၂၂၁၊
၀၆၇ - ၄၀၂၃၇၀၀၈။ ထိုထံ ဆက်သွယ် လျှပ်စီးနိုင်ပါသည်။